

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ  
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  
ဒီးမော့ဆိုမြို့နယ်



လူထုပတ်ဝန်းကျင်  
National Community Driven Development Project  
(NCDDP)




ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်  
Village Development Plan (VDP)  
ဒေါဘူးခိုကျေးရွာ၊ ဒေါဘူးကူးကျေးရွာအုပ်စု

မာတိကာ အညွှန်း

- ၁။ ဖြိုးနယ် ဖြေပုံ
- ၂။ အုပ်စု ဖြေပုံ
- ၃။ ကျေးဇူး ဖွံ့ဖြိုးရေး (တစ်နေရာ)
- ၄။ အုပ်စုတွင် ပါဝင်သော ကျေးဇူးများ စာရင်း
- ၅။ ကျေးဇူး အခြေခံ အချက် အလက် များ
- ၆။ လူထု များ ပေါင်း ပါဝင်သော လှူဒါန်းဆိုင်ခံ ခြင်း နှင့်  
အင်္ဂါ ဖြတ်ခြင်း လုပ်ငန်းစဉ် (PSA/PRA) အကျဉ်းချုပ်ဇယား
- ၇။ ကျေးဇူး ဖွံ့ဖြိုးရေး အစီအစဉ် အတွက် အဆုံး ဖြေ  
သော PRA tools များ နှင့် တစ်ခုချင်းစီ အတွက် သုံး  
သပ်ချက် များ
- ၈။ ကော်မတီ ဝင် များ ရွေးချယ်ခြင်း နှင့် ကျေးဇူး ဖွံ့ဖြိုး  
ရေး အစီအစဉ် ဆောင်ရွက်ဖွဲ့ မှတ်တမ်း ဖတ်ပုံများ
- ၉။ ကော်မတီ ဝင် များ စာရင်း
- ၁၀။ ကျေးဇူး အချက် အလက် (ပုံစံ - ၁)
- ၁၁။ စီမံကိန်း ဝက်ဝန်း အချိန် ဇယား (ပုံစံ - ၂)
- ၁၂။ ကျေးဇူး ဖွံ့ဖြိုးရေး ဦးစားပေး အစီအစဉ် (ပုံစံ - ၃)
- ၁၃။ ကျေးဇူး အုပ်စု စီမံကိန်း လုပ်ငန်းစဉ် ရွေးချယ်ခြင်း (ပုံစံ - ၄)
- ၁၄။ အစည်းအဝေး တက်ရောက်သူ များ စာရင်း (ပုံစံ  
အစည်းအဝေး မှတ်တမ်း များ
- ၁၅။ ကဏ္ဍ အလိုက် ဦးစားပေး ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ
- ၁၆။ ကျေးဇူး ဖွံ့ဖြိုးရေး စီမံချက် အရည်အသွေး ထိန်း  
ချုပ်ဖွဲ့ ( Checklist for VDP )

# DEMOSO TOWNSHIP MAP



## ရည်ညွှန်းချက်

- ဒီးမော့ဆိုမြို့
- ကျေးရွာအုပ်စု
- ကျေးရွာ
- ကားလမ်း
- မီးရထားလမ်း



ဘောလခဲမြို့နယ်





ဒေါက်တာအုပ်စုတွင်ပါဝင်သောကျေးရွာစာရင်းများ


ရွာအမည်	အိမ်ထောင်စု အရေအတွက်	အမျိုးသား	အမျိုးသမီး	စုစုပေါင်း	မှတ်ချက်
ကြာဖူးဒေါ	၆၁	၁၅၄	၁၅၅	၃၀၉	
ဒေါလှားလီ	၄၄	၁၁၈	၁၀၉	၂၂၇	
ဒေါသဲ	၃၃	၈၅	၉၈	၁၈၃	
ဒေါဘူးစို	၆၃	၁၃၆	၁၄၀	၂၇၆	
ဒေါဘူးကူး	၅၇	၁၃၈	၁၅၁	၂၈၉	
ဒေါပေါက်လဲ	၂၅	၅၂	၇၆	၁၂၈	
ဒေါဗို	၆၀	၁၅၇	၁၅၂	၃၀၉	
ပုညလင်း	၃၈	၁၄၃	၁၃၄	၂၇၇	

ကံ ဖြစ်ခြင်း: ဂျပန်: စဉ် (PSA/PRA) ကျင့်: ချုပ်ကွပ်:

စဉ်	အကြောင်း: စာအုပ်	အမျိုးအစား	အကြောင်းအရာ	အကျဉ်းချုပ်			အခြားအချက်အလက်
				ကျား	မ	ပေါင်း	
၁	ကျေးဇူးပြုမှု ရုံးပြင်ဆင်မှု စာတမ်းပြင်ဆင်မှု (Social Map/ Resource Map)	၂၀၀၇-၇-၀၀	ဂျပန်ဂျပန်၊ ကော်မတီဝင်၊ အမျိုးသား၊ အမျိုးသမီး	၁၄	၄၂	၅၆	အိမ်ထောင်ရေး၊ အားပေးမှု၊ ပညာရေး၊ ပန်းဆန်အားပေးမှု၊ အခြားအခြား အသေးစားအဖွဲ့များ၊ အခြားအဖွဲ့များ အဖွဲ့များ၊ အဖွဲ့များ၊ အဖွဲ့များ အဖွဲ့များ၊ အဖွဲ့များ၊ အဖွဲ့များ အဖွဲ့များ၊ အဖွဲ့များ၊ အဖွဲ့များ အဖွဲ့များ၊ အဖွဲ့များ၊ အဖွဲ့များ
၂	ပျက်စီးမှု အဆင့်သတ် ဌာနခြား (Wealth Ranking)	၂၀၀၇-၇-၀၀	ချစ်သော၊ အသက်အရွယ် အဆင့်	၁၄	၄၂	၅၆	ကျေးဇူးပြုမှု၊ အားပေးမှု၊ အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု
၃	ရာသီဥတု အကျဉ်းချုပ် (Seasonal Calendar)	၂၀၀၇-၇-၀၀	ကော်မတီဝင် အမျိုးသား၊ အမျိုးသမီး	၁၄	၄၂	၅၆	ရာသီဥတု၊ အားပေးမှု၊ အားပေးမှု၊ အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု
၄	မင်းကူအိမ် ကွန်ပျူတာ (Spider Web)	၂၀၀၇-၇-၀၀	အမျိုးသားများ နှင့် အမျိုးသမီးများ	၁၄	၄၂	၅၆	အမျိုးသားများ၊ အားပေးမှု၊ အားပေးမှု၊ အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု
၅	ကျေးဇူးပြုမှု အချက်အလက် (Venn Diagram)	၂၀၀၇-၇-၀၀	ကော်မတီဝင် များ၊ အမျိုး သား၊ အမျိုး သမီး	၁၄	၄၂	၅၆	ကျေးဇူးပြုမှု၊ အားပေးမှု၊ အားပေးမှု၊ အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု အားပေးမှု၊ အားပေးမှု၊ အားပေးမှု

၆	<p>ကျေးဇူးတင် အိတ်အိတ် အိတ်အိတ် ကျေးဇူးတင် များ</p>	<p>၅၀၀၀ . ၄ . ၄၀</p>	<p>ကျေးဇူးတင် ၅၀၀၀ ကျေးဇူးတင် ၅၀၀၀</p>	<p>၁၆</p>	<p>၄၄</p>	<p>၆၀</p>	<p>ကျေးဇူးတင် အိတ်အိတ် အိတ်အိတ် ကျေးဇူးတင် များ</p>
၇	<p>ပြဿနာ ပင်ပင် (Problem Tree)</p>	<p>၅၀၀၀ . ၄ . ၄၀</p>	<p>ကျေးဇူးတင် ကျေးဇူးတင် ကျေးဇူးတင် ကျေးဇူးတင်</p>	<p>၁၆</p>	<p>၄၄</p>	<p>၆၀</p>	<p>ကျေးဇူးတင် ကျေးဇူးတင် ကျေးဇူးတင် ကျေးဇူးတင်</p>
၈	<p>ကျေးဇူးတင် (၄) နှစ် ကျေးဇူးတင် ကျေးဇူးတင် (Metric Ranking)</p>	<p>၅၀၀၀ . ၄ . ၄၀</p>	<p>ကျေးဇူးတင် ကျေးဇူးတင် ကျေးဇူးတင် ကျေးဇူးတင်</p>	<p>၁၆</p>	<p>၄၄</p>	<p>၆၀</p>	<p>ကျေးဇူးတင် ကျေးဇူးတင် ကျေးဇူးတင် ကျေးဇူးတင်</p>
	<p>ကျေးဇူးတင် ကျေးဇူးတင် ကျေးဇူးတင်</p>	<p>၅၀၀၀ . ၄ . ၄၀</p>	<p>ကျေးဇူးတင် ကျေးဇူးတင်</p>	<p>၁</p>	<p>၁</p>	<p>၄</p>	<p>ကျေးဇူးတင် ကျေးဇူးတင် ကျေးဇူးတင်</p>









Date	Description	Particulars	Balance
10/10/20	To Balance b/d	1000	1000
10/11/20	By Cash	500	1500
10/12/20	By Cash	300	1800



ဒေါ်အုန်းဦးကျေးဇူး၊ ဒေါ်အုန်းလှ၊ ဂျပန်

ယူ ဗွဲ့ က ခြေဖွဲ့ ခြေဖွဲ့ သုံး သတ်ချက်

၇၇၆၂၀၀၀၀၀၀၀၀၀၀၀၀

ဒေါ်အုန်းဦးကျေးဇူးသည် ဂိမ်း ခြေ (၆၉၃) ဂိမ်းရှိသည်။ ဂျပန်  
 (၄၂) ဂိမ်းသည် ကယန်း၊ ယူဗိုင်း၊ များ ဖြစ်ပြီး၊ ကယား (၄) ဂိမ်း၊ ကယား  
 (၈) ဂိမ်း၊ ဗဟာ + ကယန်း (၂) ဂိမ်း၊ ကရင် + ကယန်း (၇) ဝိုင်း ဖြစ်  
 စုစုပေါင်း ရှေ့ဆိုင် ခြေ ဖြစ်ပါသည်။ (၆၉၂) ဂိမ်းသော ဂိမ်းဆောင်စု  
 သည် ခရစ် သာန် သာသာ များ ဖြစ်ပြီး ကျွန်ုပ်တို့ သာမန် သာမန် နား  
 ဖြစ်သည်။ ယူဗိုင်း၊ ဗဟာ၊ သာသာဗဟာ၊ နုပေါင်း၊ ရှေ့ဆိုင် သောကျေး  
 ဇူး ဖြစ်ပါသည်။ ချစ် သော သော ဂိမ်းဆောင်စု နှင့် (A) ဟု သတ်မှတ်  
 ပြီး ခြေလည် သော ဂိမ်းဆောင်စု နှင့် (B) ၊ ခြေလည်သော ဂိမ်း  
 ဆောင်စု နှင့် (C) ဟု သတ်မှတ် ခြေ ဖြစ်ပါသည်။ နဆင့် (A) တွင်  
 (၅) ဂိမ်းဆောင်စု ရှိပြီး ခိုင်ဆိုင်သော ပစ္စည်း များ မှာ လယ်(၁၀)  
 ဧက၊ ပာစင် (၅) ဧက၊ (၂) ထပ်တိုက်၊ ထော် လာဂျီ စသည်  
 ဖြင့် ခိုင်ဆိုင် ခြေ ဖြစ်ပါသည်။ (B) နဆင့် တွင် (၄၃) ဂိမ်းဆောင်  
 စု ကာ လယ် (၃) ဧက၊ ယာ (၂) ဧက၊ ပျဉ် ဆောင် ဂိမ်း၊ ခိုင်ကယ်(၁၀)၊  
 TV ၊ ထော် လာဂျီ၊ ခြေစက် စသည်တို့ ခိုင်ဆိုင် ဖြစ်ပါသည်။  
 နဆင့် (C) တွင် (၁၅) ဂိမ်းဆောင်စု ကာ ပါး ဂိမ်း (၈) မျိုး သာ  
 ကယ်) နှင့် ဂိမ်းခြံ ဝိုင်း သာ ခိုင်ဆိုင် ဖြစ်ပြီး လက်လှုပ် လက်စား များ  
 ဖြစ် ဖြစ်ပါသည်။ ချစ် သော သော ဂိမ်းဆောင်စု (၈၅% ) ၊ ခြေ  
 လည်သော ဂိမ်းဆောင်စု (၆၈% ) ရှိလျှင် ခြေလည်သော ဂိမ်း  
 ဆောင်စု မှာ (၂၅% ) ရှိသော ခြေလှုပ် ချစ် သော ခြေ သာ  
 ဆင် ဂျပန် ဝိုင်း များ ဖြစ် ခြေ ခြေ ကျေးဇူး ဖွဲ့ ပြီး ရှေ့  
 ခြေ ဆား ခြေ ခြေ ခြေ ဆား ဆား ဆား ဆား ဆား ဆား ဆား ဆား  
 ခြေ ဖြစ်ပါသည်။

ပါဝင်ဆွေးနွေးသူ - များ - ၁၆  
 ၈ - ၁၇



Date	Time	Temp	Humidity	Wind	Clouds	Remarks
10/10/20	08:00	28	75	SE	10	Clear
	12:00	32	80	SE	15	Clear
	04:00	25	70	SE	10	Clear
11/10/20	08:00	29	78	SE	12	Clear
	12:00	33	82	SE	18	Clear
	04:00	26	72	SE	10	Clear
12/10/20	08:00	30	80	SE	15	Clear
	12:00	34	85	SE	20	Clear
	04:00	27	75	SE	12	Clear
13/10/20	08:00	31	82	SE	18	Clear
	12:00	35	88	SE	25	Clear
	04:00	28	78	SE	15	Clear
14/10/20	08:00	32	85	SE	20	Clear
	12:00	36	90	SE	28	Clear
	04:00	29	80	SE	18	Clear
15/10/20	08:00	33	88	SE	25	Clear
	12:00	37	92	SE	30	Clear
	04:00	30	82	SE	20	Clear






တုတ်ကျွန်း၊ န ဖြစ် များ ဆုံး ဖြစ်ပါသည်။ လမ်း၊ ပန်း ဆက်သွယ်  
 ရေး၊ ခက်ခဲ သော လဖြစ်ပါသည်။ ခက်ခဲသော လ တွင် နဂျပ် နည်း  
 ပါးပါသည်။ ခက်ခဲသော လ သည် လမ်း၊ ရိုး၊ ရှား ဒီ၊ ကျ ဖွဲ့လည်  
 လေ့ရှိပါသည်။ မျိုး နည်း သော လဖြစ်သော်လည်း လမ်း၊ ပန်း ဆက်  
 သွယ် ရေး၊ ခက်ခဲ သည်။ ဦးစွာ သာလသည် ဆင့်စပါး ဂျိတ် သိမ်း  
 နှင့် များပါသည်။ နဂျပ် များ ဆုံး လ တွင် ပါ ဝင် ဖြစ် ဝင် ဖွဲ့ နည်း  
 သ် ဝင် သော လဖြစ်ပါသည်။ ဒီစွာ သာလ တွင် မှာ မျှ ဆင့်စပါး  
 သို့ ပျော် သိမ်း စည်း၊ ချိန် ဖြစ်၍ နဂျပ် နည်း ပါး လာ ပါသည်။  
 စာအုပ်စာအုပ် ပွဲ တော် နှင့် စာချို့ သော သာ သာ ရေး ပွဲ တော် နဂျပ်  
 ဆုံး စာဖြစ်ပါသည်။ လိုလသည် သို့ နှံ တွင် ချိန် ဖြစ်သော  
 လည်း ဖြစ် ဖြစ် ဆက် ရှာ ဖြစ် ဖြစ် ဝင် ဖွဲ့ နည်း ပါး ဖြစ်  
 ဖြစ်ပါသည်။

ပါဝင်ရေး ဖွဲ့သူ - ကျား - ၁၆  
 မ - ၁၅





ဒေါ်ကူး: သို့ကျေးဇူး၊ ဒေါ်ကူး: ကူး: ရုပ်စု

ကမ္ဘာ: သား၊ ကမ္ဘာ: သား: ဆိုင်ရာသုံး: သပ်ချက်


၇၈၈၅၆၇ ၁၁.၂.၂၀၁၆

ဒေါ်ကူး: သို့: ကျေးဇူး: ရှိ ကမ္ဘာ: သား: သာမက ကမ္ဘာ: သမီး: များ  
သည့် တစ်ခု နှစ်ခုလက်ညှိုး ပူး: ပေါင်း: ပါဝင် လုပ်ဆောင် မြို့ရှိ ခံပါ  
သည့်၊ ကမ္ဘာ: သမီး: ဒေါ်ကူး: ဆောင် များ: ရှိ သော်လည်း: ကမ္ဘာ: သမီး: များ  
ပါ: သည့် ကမ္ဘာ: သမီး: ဖြစ် ရေ ဖြစ်: ကြောင့်: ကမ္ဘာ: သမီး: များ: မသွင်း: မြင်း:  
ဖြစ် ပါသည့်။ ကျေး: ယခင် က ပင် ကမ္ဘာ: သား: များ: သာ ဦး: ဆောင်  
မှုများ: ခံ: သောကြောင့် ကမ္ဘာ: သား: များ: ဒေါ်ကူး: ဝန်ထမ်း ဝန်ထမ်း သာ  
ထင်မြင် ယူဆကြကာ ကမ္ဘာ: သမီး: ဦး: ဆောင် များ: သုံး: ပါ: ၇  
ခြင်း: ဖြစ် ပါသည့်။ ကမ္ဘာ: သမီး: များ: ရှိ ခွင့်: တွင် များ: သာ သောမိသ  
စုသာ လျှင် သမီး: မိန်း: ကလေး: ကို သား: သောကျွန်း: ဒေါ်ကူး: ကမ္ဘာ: သမီး: များ  
ပျံ့ဝပျံ့သာရှိ ပါ သည့်။ ကမ္ဘာ: သမီး: များ: စု သည့် သား: သောကျွန်း: သာ ကမ္ဘာ: သမီး: များ  
ပေး: လိမ့်: ရှိ သည့်။ ဆုံး: ဖြစ် ဖြစ် ခွင့်: သည့် ကမ္ဘာ: သမီး: များ: သား: များ: ဒေါ်ကူး: များ  
လွမ်း: များ: များ: ကမ္ဘာ: သမီး: များ: သာ ရှိ ပါသည့်။ လွတ်လပ်မှု: သုံး: ပါ: ကာ  
ဖိတ်ဖင် တား: ဆီး: များ: ပါသည့်။ ပညာရေး: လည်း: နှစ်: ကျေးဇူး: ခံပါ  
သည့်။

ကျေးဇူး: ရှိ ကမ္ဘာ: သမီး: များ: သည့် ဆုံး: ဖြစ် ခွင့်: သုံး: ပါ  
ခြင်း: ၁။ လွတ်လပ်စွာ ပါဝင် ခွင့်: မရှိခြင်း: ၂။ ပညာရေး: သုံး: ပါ: ခြင်း: ၃။ ကျေးဇူး: မရှိခြင်း: ၄။ ဦး: ဆောင် ခွင့်: သုံး: ပါ: ခြင်း: ၅။ ကမ္ဘာ: သမီး: များ: ရှိ ခွင့်: ပါ မရှိ  
ခြင်း: ၆။ ကြောင့်: ဆောင် ကျေးဇူး: ရှိ ခွင့်: ဖြစ်: ကျေးဇူး: တွင် တစ်ခုခု ပါ  
ဝင်ချင် သော်လည်း: ကမ္ဘာ: သမီး: များ: စု သည့် ကမ္ဘာ: သမီး: များ: လွတ်လပ်မှု: ရှိ ကျေးဇူး: ခံပါ

ပါဝင်ဆွေးနွေးသူ - ကျား - ၁၄  
မ - ၄၂







ဒေါ်အူးခိုဗျေးဥာ၊ ဒေါ်အူးကူးကုတ်

မဖွဲ့၊ မစည်း၊ ချိတ်ဆက်မှုသုံး သတ်ချက်

ရက်စွဲ ၁၁.၂.၂၀၁၆

ဒေါ်အူးကူးကုတ်၊ ဒေါ်အူးခိုဗျေးဥာ တွင် မဖွဲ့၊ မစည်း


(၈) ဖွဲ့၊ ရှိပါသည်။ ကုတ် ကုတ်ချက် ရေး မှု၊ ဗျေးဥာ ကုတ်ချက် ရေး မှု၊ ဆယ်စိတ် မှု၊ မမျိုး သစ်၊ ဌာန၊ မမျိုး သားဌာန၊ ဖူဇာ ဌာန၊ ECC ၅၅ ဌာန၊ မသစ်၊ စောင့် ခေါင်း၊ ဆောင် မဖွဲ့၊ ဝို၊ ရှိပါသည်။

ကုတ်ကုတ်ချက် ရေး မှု၊ ဌာန ဗျေးဥာ ကုတ်ကုတ် ရေး မှု၊ သည်း မချိုး ရ ဝေ မဖွဲ့၊ ဝေ များ ဖြစ်ကြပါသည်။ ဆယ်စိတ် မှု၊ မမျိုး သစ်၊ ဌာန၊ မမျိုး သားဌာန၊ ဖူဇာ ဌာန၊ ECC ၅၅ ဌာန ဌာန၊ မသစ်၊ စောင့် ခေါင်း၊ ဆောင် ဝို၊ သည်း ဗျေးဥာ ဆုံ၊ မဖွဲ့၊ စည်း၊ သား၊ စောင့် မဖွဲ့၊ ဖြစ် ပါသည်။ ဗျေးဥာ ကုတ်ချက် ရေး မှု၊ သည်း မ ရေး မှု၊ စောင့် မချိတ်၊ ကမ္ဘာ ဖြစ် သည်း " ကုတ်ကုတ် ကုတ်ကုတ် " ရှိ ဖွဲ့၊ ဖြိုး ရေး၊ ဖူဇာ ရေး၊ ပြဿနာ၊ ကုတ်ကုတ်ကုတ် ကျိုး၊ သယ်ယို၊ ဆောင်ရွက် ခဲ့သည်။ ဆယ်စိတ် မှု၊ သည်း သည်း ကုတ်ချက် ရေး မှု၊ ကို ဖူဇာ ပေး၊ စောင့် မဖွဲ့၊ ဖြစ် ရှိ သာသာ ရေး၊ ဖူဇာ ရေး တွင် သည်း ပါဝင် ဆောင်ရွက် သော မဖွဲ့၊ မစည်း၊ ဖြစ် ပါသည်။ မမျိုး သစ်၊ ဌာန၊ မမျိုး သားဌာန၊ ဖူဇာ ဝို၊ ဖူဇာ ဌာန၊ ECC ၅၅ ဌာန၊ မသစ်၊ စောင့် ခေါင်း၊ ဆောင် ဝို၊ သည်း သာသာ ရေး ဝို၊ ထက်ဖြင့် ဖူး ရေး၊ မကား သူ ငယ် များ၊ မကား သာသာ ရေး ဆိုင်ရာ ဆွဲ ဝင် မှု ပေးခြင်း၊ ပာဠိဗျေး ချိတ်ဆက် ဖြင့် လျစ်ဆောင် ပေး၊ စောင့် မဖွဲ့၊ များ ဖြစ်ကြပြီ။ သာသာ ရေး နာရေး တွင် သည်း သူ၊ မချိတ်၊ ကမ္ဘာ ဌာန၊ သူ ဝိုင်း ဝို၊ လျစ်ဆောင် ခဲ့ ကြပါသည်။

ဒေါ်အူးခိုဗျေးဥာ ကုတ်ကုတ် ရှိ မဖွဲ့၊ မစည်း၊ ဝိုင်း၊ သည်း ဝိုင်း၊ ဖူဇာ ဝိုင်း မှု ရှိ ဖြစ် - မဖွဲ့၊ ဌာန၊ မဖွဲ့၊ မဖြင့် ကမ္ဘာ ဆက်ချိတ် ကာ ဖူး၊ ပေါင်း၊ လက်ထွဲ ခိုင်း ဖြစ် လျက် ရှိ ပါသည်။

ပါဝင်အဖွဲ့ ဖွဲ့သူ - ဖူး - ၁၆  
မ - ၅၄၂







ဒေါက်: သို့ကျေး: ရှာ ၁ ဒေါက်: ကျေး: ရှာ

မြသောနာသတ်ပင်သုံး: သတ်ချက်များ

၇၈၅၆၈ ၁၀.၂.၂၀၁၇

ဒေါက်: ကျေး: ရှာ သည် ကျေး: ရှာ စတင်: ရှိ များ: သုံး: လမ်း:  
 သည် မြသော: လမ်း: မြစ် ရေခြင်း: မြောင်း: မြို့: ရာ သို့ စွဲ ချဲ့, မြစ်  
 သော လမ်း: ပင်: ဆက် သွယ် ရေး: ဆက် ဆက် ကျက် ရှိ ပါ သည်,  
 ရှိ များ: စူ ထပ် ရေခြင်း: မြောင်း: ကလေး: များ: ကျောင်း: သွား: ရှစ်  
 စက် ခံခြင်း: ၁ လမ်း: တွင် မဆက် ဆက် ဆက် ဆက် ဆက် ရှာ များ: ရခြင်း  
 သက်ကြီး: ရှယ် ရှိ များ: သွား: လာ ရေး: စက် ခံခြင်း: ၁ ရေး: ပေါ် ကျော်  
 ဆေး: ရ ခြေ ရ ရေ တွင် ရှိ ရာ စို: မ ကျောက် ခြင်း: ၁ ကျောင်း: ကျေး:  
 ကြီး: ကြား ခြင်း: မြစ် ပါ သည် ကျော် စား ~~စား~~: မြစ် ရေခြင်း:  
 ကလေး မြောင်း: မြို့ စက် ကျား: သွား: လာ များ များ: ခြင်း: မြောင်း လမ်း:  
 ပျံ မျက်စိ: ရှာ ခြင်း: မြစ် ပါ သည်, မီးခိုး: စု စား: စက် ရေး:  
 စတင် သာ ကြီး: စား: ရှာ ခြင်း: မြောင်း လမ်း: သေး: ရေ နှစ်  
 ခြင်း: မလှ ပြိုင် ခြင်း: ၁ ရှစ် မြောင်း: မဆက် ခြင်း သော မြောင်း:  
 ကျေး: ရှာ ချဲ့: မြို့: ရေး: စတင် ရှိ ပျံ ကျော် မစု ခြင်း ခြင်း: မြစ် ပါ သည်  
 ကျေး: ရှာ စက် စက် ကလေး သော လမ်း: ပင်: ဆက် သွယ် ရေး: ဆက်  
 ခြင်း: ၁ စီး: များ: ရေး: စက် စက် မ မြစ် ခြင်း: ၁ မလှ ပျံ ကျား: ပါ: ခြင်း: မြောင်း  
 ကျေး: ရှာ စု ပျံ ကျော် မစု ခြင်း: မြို့: မြစ် ပါ သည်

ပါစင် ကျေး: ကျေး: သူ - ကျေး: - ကျေး: ၁၆  
 ၆ - ၄၄

ဒေါက်တာဒိုက်

ရက်စွဲ - Jan. 1. 1956

ဒေါက်တာဒိုက် သမိုင်း ရေးသားခြင်း

ဒေါက်တာဒိုက်ကျေးဇူးသည် ၁၉၅၈ ခုနှစ် (၂.၁.၅၈) တွင် တစ်ဆင့်  
 ခဲ့သည်။ ဤစတင်တစ်ဆင့်ချိန်တွင် ဒီဂရီဖြင့် (၄) ဒီဂရီဆောင်သာ နှိပ်  
 ကျေးဇူးတွင် ယခင်က သစ်ပင်များ၊ ချုံနွယ်များ၊ သူ့ထက် သော ကြောင့်  
 နှီးနှိုင်း ချုပ်ဆိုခြင်းက ၁၉၆၂ ခုနှစ်တွင် ဒေါက်တာဒိုက် ဟု ဖြစ်ဆင် ခေါ်ခေါ်  
 ခဲ့ပါသည်။ ၁၉၆၅ ခုနှစ်မှ ၁၉၇၀ ခုနှစ်တွင် နိမ့်မြေ မြေပေါင်း ပြောဆိုခြင်း  
 ဖြီး လာပင် မြေပေါ်တွင် သောကြောင့် ကျေးဇူး ကောင်း စိတ်ဦး မှ ဖြိုးနယ်စံ  
 စာပေဖြင့် တောင်းခံကာ ဖြိုးနယ် လူကြီးများ မှ လာပင် မြေများ ချပေး  
 ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် ကျေးဇူးတွင် နိမ့်မြေပေါင်း (၆၄) နိမ့်ရှိ  
 သည် အနက် လာပင် မြေပေါ် ဆိုင်သူ နိမ့်မြေ ပြောသာ နှိပ်ပါသည်။ ကျန်  
 နိမ့်ဆောင်စု များ ဖြာလက်လုပ်၊ လက်စား ဖြင့်သာ နိမ့်လက်ဖြားဝမ်း  
 ကျောင်း ခဲ့ပါသည်။ သဘာဝတော၊ နိမ့်လက် ဖြစ်သော ဖြိုးခေါင် ရေအား  
 ဖြင့်၊ ရေကြီး ရေလျှပ်ခင်း ကြောင့် ခိုက် ဟိုပြုသော နိမ့်များ ပျက်စီးဆုံး ရှုံး  
 ခဲ့ခြင်း စား၊ ဝမ်း နေရေ၊ ဖူလုံခြင်း၊ မကြံ့ခဲပါ။ ၁၉၇၂ ခုနှစ်တွင် ကျေးဇူး ဖြိုး  
 ရောင်းရေ၊ နိမ့်လက် ဖြင့်၊ ချမ်းရေ၊ ပခုက္ကူ သော က.လ.လ.က နိမ့်စည်း မှ  
 ဆောင်ရွက်ပေး ခဲ့ပါသည်။

ဒေါက်တာဒိုက် သမိုင်း ရေးသားခြင်း



၂၀၀၇ ခုနှစ်တွင် မူကြိုကျောင်း : အောက်ဖျံ ကိစ္စကို မြေစွဲဖွဲ့(ဦး) ရေးဖော်ရေး : ဦး : မှ  
ပံ့ပိုးရေး (၁) သိရှိ : နှင့် ရပ်ဘက် အထူးအုပ် ကား ထည့်ဝင်ရေး (၁) သိရှိ : ဖြစ် မူကြိုကျောင်း  
ဆိုအောင် အုပ်(ဦး) ချီးမြှင့်ပြီး ၂၀၀၈ ခုနှစ်တွင် စတင် ဖွဲ့ ဖွဲ့ ဖွဲ့ မှီ သည်။ ၂၀၁၁ ခုနှစ်  
တွင် ရပ်ဘက် အထူးအုပ် ကား (ACF) မှ ယင်း အုပ် ကိုယ် သာ အောက် အုပ်  
ဖျံ ခံ ခံ ပစ္စည်း : များ ပံ့ ပိုး ခဲ့ မှီ သည်။ ၂၀၁၄ ခုနှစ် တွင် ဒီဇင် ဇာ တော် မှ မိုး ရေ ဖြော  
ရန် (၃) ယ့် : စည်အောင် ပေး ခဲ့ သည်။ ၂၀၁၅ ခုနှစ် တွင် ဖွဲ့ ဖွဲ့ ဖွဲ့ ဖွဲ့ : ကျောက်  
ချောင်း : ဖျံ ဒီဇင် ဇာ တော် မှ အောင် ဖွဲ့ ဖွဲ့ ပေး ခဲ့ သည်။

ပါဝင်အောင် ဖွဲ့ : သူ

ကျား : (၂) ဦး : ( ၁၀၂၂ ) ဦး













လူထုပတ်ဝန်းကျင်ထိခိုက်မှု၊ စီမံကိန်းလက်စွဲ

အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံစ-၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ချက်/ ကျေးရွာတစ်ရွာသို့ ပထမဆုံး မိတ်ဆက်ခရီးသွားရောက်သောအခါ လူထုစည်းရုံးရေးမှူးသည် ကျေးရွာခေါင်းဆောင်များအားကျေးရွာအချက်အလက်များကိုမေတ္တာရပ်ခံ၍တောင်းခံရသည်။ ဤအချက်အလက်များကိုစီမံကိန်းမိတ်ဆက်အစည်းဝေးမတိုင်မီတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းဝေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက်များအားစစ်ဆေးပြီးမှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထံသို့ Tablets မှတစ်ဆင့်ဖြည့်သွင်းရမည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအမည် ဒိုး ဘတို      ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဖုန်းနံပါတ် ၉၃၆၅၀၀      လူထုစည်းရုံးရေးမှူး၏အမည် ဒေါ်ရီတာ

ပြည်နယ်၊ တိုင်းဒေသကြီး ကယား      မြို့နယ် ဦးစံမာ      ကျေးရွာအုပ်စု ကျေးရွာ      ကျေးရွာ ၉၃၁၇      သို့

က. လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁)- <u>ကယား</u>	<u>၄၂</u>	ဘာသာ(၁)- <u>ခရစ်ယာန်</u>	<u>၆၂</u>
လူမျိုးစု (၂)- <u>ကယား</u>	<u>၄</u>	ဘာသာ(၂)- <u>ဗုဒ္ဓ</u>	<u>၁</u>
လူမျိုးစု (၃)- <u>ကရင်</u>		ဘာသာ(၃)-	
လူမျိုးစု (၄)- <u>ကယား</u>	<u>၈</u>	ဘာသာ(၄)-	
လူမျိုးစု (၅)-		ဘာသာ(၅)-	
လူမျိုးစုရော- <u>မမာ + ကယား</u> <u>ကရင် + ကယား</u>	<u>၂</u> <u>၇</u>	ဘာသာရော-	

	အမျိုးသား(အရေအတွက်)	အမျိုးသမီး(အရေအတွက်)
လူဦးရေ	<u>၁၃၆</u>	<u>၁၄၀</u>
အိမ်ထောင်စဦးစီး	<u>၆၁</u>	<u>၂</u>

(ခ) လက်လှမ်းမီအသုံးပြုနိုင်သည့် အဆောက်အအုံများ

စာသင်ကျောင်း	အမှတ်ခြံမပါ	ကျန်းမာရေး	အမှတ်ခြံမပါ	ဘာသာရေးအဆောက်အအုံ	အမှတ်ခြံမပါ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	စေတီ	<input type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input type="checkbox"/>
မူလတန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input checked="" type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input checked="" type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက်		မှတ်ချက်		မှတ်ချက်	





လူထုပဟိုပြုစီမံကိန်း၊ စီမံကိန်းလက်ဗွဲ

အပိုင်း-၃ ၂၉.၉.၂၀၁၅

ဂ) ကျွမ်းကျင်သူများမှတ်တမ်း ၊ ကျေးရွာတွင်နေထိုင်သော သို့မဟုတ် တခြားရွာမှလာရောက်သောကျွမ်းကျင်သူများ

(၁) တစ်သင်ကျောင်း			(၂) ကျန်းမာရေး			(၃) လက်မှုပညာရှင်		
	ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ
မူလတန်းပြဆရာမ	<input checked="" type="checkbox"/>	<input type="checkbox"/>	ဆရာပန်	<input type="checkbox"/>	<input type="checkbox"/>	လက်သမား	<input checked="" type="checkbox"/>	<input type="checkbox"/>
အထက်တန်းပြဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လက်ထောက်ကျန်းမာရေးမှူး	<input type="checkbox"/>	<input type="checkbox"/>	ပန်းရံ	<input checked="" type="checkbox"/>	<input type="checkbox"/>
အလယ်တန်းပြဆရာမ	<input checked="" type="checkbox"/>	<input type="checkbox"/>	အမျိုးသမီးကျန်းမာရေးဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လျှပ်စစ်ဆိုင်ရာ	<input checked="" type="checkbox"/>	<input type="checkbox"/>
မူကြိုဆရာမ	<input checked="" type="checkbox"/>	<input checked="" type="checkbox"/>	အရံသားဗွား	<input type="checkbox"/>	<input type="checkbox"/>	ရေပိုက်သွယ်သူ	<input type="checkbox"/>	<input type="checkbox"/>
အခြား	<input type="checkbox"/>	<input type="checkbox"/>	ပြည်သူ့ကျန်းမာရေးလုပ်သား (၁)/(၂)	<input checked="" type="checkbox"/>	<input type="checkbox"/>	စက်ပြင်ဆရာ	<input checked="" type="checkbox"/>	<input type="checkbox"/>
မှတ်ချက်			မှတ်ချက်			မှတ်ချက်		

(ဃ) ကျေးရွာသို့ ရောက်ရှိနိုင်သည့်လမ်းအခြေအနေ / ကျေးရွာထပ်ရွာသည် ငှင်း၏ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသော လမ်းအခြေအနေ (အောက်ပါတို့ကိုပိုင်းပါ)

ကျောက်ကြမ်းလမ်း: ကတ္တရာလမ်း      ကွန်ကရစ်လမ်း: \_\_\_\_\_  
 ကျောက်ခင်းလမ်း: မြေသားလမ်း      လူသွားလမ်း: \_\_\_\_\_  
 မော်တော်ဆိုင်ကယ်လမ်း: \_\_\_\_\_  
 အခြား: \_\_\_\_\_

(င) ကျေးရွာဖွံ့ဖြိုးမှုစီမံချက်

- (၁) လူထုပဟိုပြုစီမံကိန်းမပတ်သက်ဘဲ ဤကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးမှု စီမံချက်ရှိခဲ့ပါသလား? ရှိပါသည်/မရှိပါ/မသိပါ
- (၂) ရှိခဲ့ပါလျှင် ဤစီမံချက်ကို မည်သည့် ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသနည်း? ၂၀၁၇၊ ၂၀၁၀ ၊ ၂၀၁၁ ၊ ၂၀၁၅  
နှစ်-----/မသိပါ
- (၃) ဤစီမံချက်ကို မြို့နယ်မှအတည်ပြုခဲ့ပါသလား? ပြုခဲ့ပါသည်/မပြုခဲ့ပါ/မသိပါ

(စ) ခရီးအကွာအဝေး

- (၁) ဤကျေးရွာ၏ပဟိုမှငှင်းကျေးရွာအုပ်စု၏ပဟိုအထိခရီးခိုင်မည်မျှကွာဝေးသနည်း? ခိုင် ၂ မာလ  
ခိုင်-----/မသိပါ
- (၂) ဤကျေးရွာမှ ငှင်းကျေးရွာအုပ်စု၏ပဟိုအထိသွားလာရာတွင်ကြာမြင့်သည့်အချိန်

ခြောက်သွေ့ရာသီတွင်ကြာချိန် ၅ မိနစ် ----- ထော်လာဂျီ (မော်တော်ဆိုင်ကယ်) / ခြေလျှင် / လား / မော်တော်ဘုတ် / အခြား: \_\_\_\_\_  
 မိုးရာသီတွင်ကြာချိန် ၅ မိနစ် ----- ထော်လာဂျီ (မော်တော်ဆိုင်ကယ်) / ခြေလျှင် / လား / မော်တော်ဘုတ် / အခြား: \_\_\_\_\_

(ဆ) ပတ်ဝန်းကျင်ဆိုင်ရာသဘာဝဘေးအန္တရာယ် -

ဤကျေးရွာတွင်ရေကြီးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ဖူးခြင်းရှိပါသလား။

ရှိပါ       ရှိပါသည်      ရှိလျှင်ဖော်ပြပါ-----





လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်ဖွဲ့

အပိုင်း-၃ ၂၉.၉.၂၀၁၅

၈) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ


လူထုဗဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ(သို့)ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

(၁)-----

(၂)-----

ကျေးရွာခေါင်းဆောင်


အမည် ဦးဘိတို

လက်မှတ်  နေ့စွဲ ၁၁.၈.၂၀၁၆

လူထုစည်းရုံးရေးမှူး

အမည် ဒေါ်စိုတ

လက်မှတ်  နေ့စွဲ ၁၁.၈.၂၀၁၆







လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ

အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံ ၈-၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်-သက်ဆိုင်ရာလူထုစည်းရုံးရေးမှူး၊ လက်ထောက်နည်းပညာနည်းပညာမှူးများမှ အတွက် ဤပုံစံကိုဖြည့်သွင်းရမည်။	စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီ	ပြီးစီးတိုင်းကျေးရွာနှင့်	ကျေးရွာအုပ်စု
စည်းရုံးရေးမှူး/ဝန်ထမ်း အမည် <b>ဒေါ်ဂျီတာ</b>			
နေ့စွဲ		စက်ဝန်းအားအမှတ်ခြစ်ပါ (✓) <input type="checkbox"/> စက်ဝန်း(၁) <input checked="" type="checkbox"/> စက်ဝန်း(၂) <input type="checkbox"/> စက်ဝန်း(၃) <input type="checkbox"/> စက်ဝန်း(၄)	
ပြည်နယ်/တိုင်း <b>ကယား</b>	မြို့နယ် <b>ဒီး မော့ ဆို</b>	ကျေးရွာအုပ်စု <b>ဒေါ်ဘူးကျွန်း</b>	ကျေးရွာ <b>ဒေါ်ဘူးဆိုင်</b>

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသား အရေအတွက်	အမျိုးသမီး အရေအတွက်	အိမ်ထောင်စု အရေအတွက်	လူချိန်စုတက်ရောက်သူ အရေအတွက်နှင့် လူချိန်စုအမည်
၁. ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	၁၁.၂.၁၆	၁၁.၂.၁၆	၁၄	၄၂	၄၉	ကယား၊ ကရင်၊ ကယန်း၊ ၅၆
၂. ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း အစည်းအဝေး	၁၂.၂.၂၀၁၆	၁၂.၂.၂၀၁၆	၁၆	၄၄	၄၉	ကရင်၊ ကယား၊ ၅၁
၃. ကျေးရွာအုပ်စု လုပ်ငန်း ဆုံးဖြတ်ချက်ချသည့်အစည်းအဝေး	၁၈.၂.၂၀၁၆	၁၈.၂.၂၀၁၆	၂၀	၃၆	၄၆	ကယား၊ ကယန်း၊ ၄၆
၄. မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့်အ ကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်း သုံးသပ်မှုအစည်းအဝေး			မလို	မလို	မလို	မလို
၅. မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ၏ဆုံးဖြတ်မှုကိုရွာသို့ အသိပေးအကြောင်းကြားသည့် အစည်းအဝေး						   
၆. စီမံကိန်းလုပ်ငန်းခွဲစီမံချက်ရေးဆွဲခြင်းအစည်းအဝေး			မလို	မလို	မလို	မလို
၆.၁။ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးအစီအစဉ်ရေးဆွဲခြင်း						 





လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ

အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံ ၈-၃ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် (Form PC 3)

လမ်းညွှန်ချက်/ အဆင့်(၃)ကျေးရွာမှော်မှန်းချက်အစည်းအဝေးပြီးဆုံးသောအခါ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီသည် လူထုစည်းရုံးရေးမှူးအကူအညီဖြင့် ဤပုံစံကိုပြည့်စုံအောင် ဖြည့်သွင်းရမည်။ အားလုံးသော အခက်အခဲ အတားအဆီးများ၊ ဖွံ့ဖြိုးမှုဦးစားပေးအစီအစဉ်များ၊ လူထုဗဟိုပြုစီမံကိန်း၏ ရန်ပုံငွေအရင်းအမြစ်နှင့် မသက်ဆိုင်သည့် လုပ်ငန်းများ အားလုံးကိုဖော်ပြရမည်။

လူထုစည်းရုံးရေးမှူး/ဝန်ထမ်း အမည် ဒေါ်ဂိုတာ

နေ့စွဲ ၁၁.၂.၂၀၁၆ စက်ဝန်းအား အမှတ်ခြစ်ပါ (v)  
ဗြစ်စက်ဝန်း(၁)  စက်ဝန်း(၂)  စက်ဝန်း(၃)  စက်ဝန်း(၄)

ပြည်နယ်/တိုင်း ကယား၊ မြို့နယ် ဦးမောင်ကျေးရွာအုပ်စု ခေါ်ဘူးကျွန်း ကျေးရွာ ခေါ်ဘူး ချို

က. အခက်အခဲအတားအဆီးများအားဆွေးနွေးခြင်း - ယခုလက်ရှိအခြေအနေတွင်ဤကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခက်အခဲအတားအဆီးများသည် မည်သည်များဖြစ်ပါသနည်း(အမျိုးသား/သမီး အနည်းဆုံးအခက်အခဲ ၅ ခုစီဖော်ပြပါ)

အမျိုးသား အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ	အမျိုးသမီး အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ
၁ စာသင်ကျောင်း မရှိသောကြောင့် ပညာရေး	၁ သတင်း ကချင် ကလေးပြန်ဝေမှုမရှိ (ဥပမာအားဖြင့်)
၂ ဧွ ဖြော့ မရှိသောကြောင့် ကုန်	၂ ကျန်းမာရေး ကဆီပညာ မဟုတ်သောကြောင့်
၃ ကုန်စျေး ချိန် အဆက်မတတ်တတ်ကြောင့်	၃ မြင့်လင်း မှုမရှိ
၄ တာဝန်အလေးထားမှု မရှိ	၄ စည်ပင်မှုမရှိ
၅ စိုက်ပျိုးရေး/မွေးမြူရေး ကရင် မြို့ မရှိ	၅

ခ. မှော်မှန်းခြင်း- နောင်လာမည့် ( ၅ )နှစ် အတွင်း ကျေးရွာဖွံ့ဖြိုးရေး မှော်မှန်းလျာထားချက်များအား တင်ပြပါ။

အမျိုးသားအဖွဲ့မှတင်ပြသောမှော်မှန်းချက်များ	အမျိုးသမီးအဖွဲ့မှတင်ပြသောမှော်မှန်းချက်များ
၁ ခြာဏှာ လမ်း ခါတ်တိုင်ဒွင် မီးကြို	၁ မူကြိုခြေစဉ် ရှိ
၂ ရေခွင်းတိုင် မော်တော်တော်ဆင်ကမ်းပြုစု	၂ လမ်းပြုပြင်ရေး
၃ ရေဆန် စစ်ဖူး (သို့) ရှင်း သောသောက်သုံးရန်	၃ စာဖြည့်တို့က်
၄ ဆေးမေးခင်း နှိပ်စွဲ ကျိန် မှီလှသာစွဲယူရန်	၄ မူလတန်း ကျောင်း
၅ အစည်းအဝေး ခန်းမဆောင်	၅ ဆေးမေးခင်း





လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ

အပိုင်း-၃ ၂၉.၉.၂၀၁၅

ဂ. ဤကျေးရွာ၏ လာမည့် ( ၃ )နှစ်အတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။

(လူထုဗဟိုပြုစီမံကိန်း ရံပုံငွေအတွက် အဆိုပြုသော အစီအစဉ်များကိုဦးစားပေး အဆင့်အလိုက်ဖော်ပြပြီး ကျန်လူထုဗဟိုပြု စီမံကိန်း ရန်ပုံငွေအရင်းအမြစ်နှင့် မပတ်သက်သည့်အစီအစဉ်များလည်းဖော်ပြရန်ဖြစ်သည် )

ကျေးရွာအတွက်ဦးစားပေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/ အမျိုးသား+အမျိုးသမီး)	လူထုဗဟိုပြုစီမံကိန်းအတွက် အဆိုပြုသည့် (ဦးစားပေးအဆင့် အလိုက် ဖော်ပြပါ)	စနစ်မန်း ကုန်ကျ စရိတ်	အကျိုးခံစား ခွင့်ရှိသူခန့်မှန်းခြေ အရေအတွက်
၁ ဣန္ဒြားလမ်း	အမျိုးသား+အမျိုးသမီး	ဣန္ဒြားလမ်း	၁၅ သိန်း	၂၇၆
၂ မူကြိုခြံစည်းရိုး	အမျိုးသား+အမျိုးသမီး	မူကြိုခြံစည်းရိုး	၄၃ သိန်း	၂၇၆
၃ ဒီဇယ်ဗိစက် ( ၂၀ )	အမျိုးသား	ဒီဇယ်ဗိစက်	၁၀ သိန်း	၂၇၆
၄ အစည်းအဝေးခန်းမဆောင်	အမျိုးသား + အမျိုးသမီး	အစည်းအဝေးခန်းမဆောင်	၂၅၀ သိန်း	၂၇၆
၅ မူကြိုအတွက်ဧကမော်စက	အမျိုးသမီး			
၆				

ဥက္ကဋ္ဌ ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မိတီမှအတည်ပြုသည်။

အမည် ဒေါ်ဂေါ်အေး လက်မှတ် [Signature] နေ့စွဲ ၁၁.၉.၂၀၁၆





နောက်ဆက်တွဲ (၄) ခြားနားသော အပိုင်းများအတွက် ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အနှစ်ချုပ် (ဒေါက်ကွန်ပျူတာ၊ ဒေါက်ကွန်ပျူတာ)

မူရင်းသည်အား VPSC တွင်ထားရှိရပါမည်။ အခြားဌာနများနှင့် ညှိနှိုင်းရန်အတွက် မိတ္တူအား TPIC သို့ပို့ရပါမည်။ MIS data အနေဖြင့်သွင်းရန်မလိုပါ။

	အဆင့်	လုပ်ငန်း	မည်သူ ဦးစားပေးလဲ	လ / နှစ်	ကျေးဇူးတင်တာဝန်ခံသူ သို့ အုပ်စု	ပြင်ပမှ မည်သူ ထောက်ပံ့မလဲ
အခြေခံ အဆောက်အအုံ	၀	ရွာ ကြားလမ်း	<input checked="" type="checkbox"/> မ <input type="checkbox"/> ကျား	၂၀၁၆	စီဆောင်ကော်မတီ	
	၂	အစည်းအဝေး ခန်းမဆောက်	<input type="checkbox"/> မ <input checked="" type="checkbox"/> ကျား	၂၀၁၉	စီဆောင်ကော်မတီ	
	၃		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၄		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၅		<input type="checkbox"/> မ <input type="checkbox"/> ကျား			
အသက်မွေးဝမ်းကျောင်းမှု/ စိုက်ပျိုးရေး	၀		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၂		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၃		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၄		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၅		<input type="checkbox"/> မ <input type="checkbox"/> ကျား			
ကျန်းမာရေး နှင့် အာဟာရ	၀		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၂		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၃		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၄		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၅		<input type="checkbox"/> မ <input type="checkbox"/> ကျား			
ပညာရေး	၀	မူကြံခြံစည်းစဉ်း	<input checked="" type="checkbox"/> မ <input checked="" type="checkbox"/> ကျား	၂၀၁၇	စီဆောင်ကော်မတီ	
	၂		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၃		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၄		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၅		<input type="checkbox"/> မ <input type="checkbox"/> ကျား			
အခြား	၀	ဒီဇယ်ဇီးစက်	<input type="checkbox"/> မ <input checked="" type="checkbox"/> ကျား	၂၀၁၈	စီဆောင်ကော်မတီ	
	၂		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၃		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၄		<input type="checkbox"/> မ <input type="checkbox"/> ကျား			
	၅		<input type="checkbox"/> မ <input type="checkbox"/> ကျား			





လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်း၊ လက်စွဲ

အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံ ၈-၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ

လမ်းညွှန်ချက်။ ။ ကျေးရွာအုပ်စုစီမံချက်ရေးဆွဲသည့်အစည်းအဝေးတွင် ဤပုံစံအားလူထုစည်းရုံးရေးမှူး၊ လက်ထောက်နည်းပညာမှူးတို့၏ အကူအညီဖြင့်ပြည့်စုံစွာ ဖြည့်သွင်းရမည်။ ဤပုံစံအားပြည့်စုံစွာဖြည့်သွင်းပြီးပါကကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင်နှောက်ဆက်တွဲအဖြစ်တွဲထားရမည်။ CF မှ အချက်အလက်များကို MIS သို့ ထည့်သွင်းရမည်။

ကျေးရွာစည်းရုံးရေးမှူး/ဝန်ထမ်းအမည် ဒေါ်ဂျီဂက(CF)၊ ဒေါ်ခင်စန္ဒာကြီ(CTE)

နေ့စွဲ ၂၁.၂.၂၀၁၆ စက်ဝန်းအားအမှတ်ခြစ်ပေးပါ(✓) ဖြစ်စက်ဝန်း(၁) □ စက်ဝန်း(၂) □ စက်ဝန်း(၃) □ စက်ဝန်း(၄)

ပြည်နယ်/တိုင်း ကယား မြို့နယ် ဦးမော့ဆို ကျေးရွာအုပ်စု ဒေါ်စန္ဒာကြီ

ကျေးရွာအမည်	ဆောင်ရွက်မည့် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက်အကျိုး ခံစားခွင့်ရှိသူများ	အဆိုပြုတင်ပြသူ	ခန့်မှန်းကုန်ကျစရိတ်			စုစုပေါင်း
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	အခြားထည့်ဝင်မှု (ဖော်ပြပါ) ထည့်ဝင်ငွေ   အမည်/အဖွဲ့	
ဒေါ်လှဂေါ်	လူငယ်တို့၏ ဆက်လက်တတ်ပညာရေးအတွက်	၂၇' x ၃၀'	၂၆၂	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	သိန်း ၇၀	၀	၀	သိန်း ၇၀
ဒေါ်ပိတ	ခန်းမဆောင် တိုးစွဲခြင်း	၂၄' x ၆၃'	၂၆၆	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+မ	သိန်း ၉၆	၀	၀	သိန်း ၉၆
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+မ				
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+မ				
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+မ				

ရာထူး ကျေးရွာအုပ်စု စီ/ထောက်ကော်မတီ ဥက္ကဋ္ဌ

အမည် ဒေါ်ကယားပေါ လက်မှတ် *Thaer* ရက်စွဲ ၂၂.၂.၂၀၁၆





လူထုတော်ပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ  
အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍  
ပုံစံ ၁၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက် သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဒေါ်ဂျီတာ

ရက်စွဲ၊ ၁၁.၂.၂၀၁၆

စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ (✓)  စက်ဝန်း(၁)  စက်ဝန်း(၂)  
 စက်ဝန်း(၃)  စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး၊ ကယား၊ မြို့နယ်၊ ဒီးမော့ဆို၊ ကျေးရွာအုပ်စု၊ ဒေါ်ဘူးကူး၊ ကျေးရွာ၊ ဒေါ်ဘူးခို

အစည်းအဝေးခေါင်းစဉ်၊ ဒုတိယ ကကြိမ် စာရင်း - ၆၀ - ၁၀၀၈ ၆ ကြိမ် စာရင်း - ၆၀ -

စဉ်	အမည်	ကျား (V)	မ (W)	အိမ်ထောင်စုကိုယ်စားလှယ် (V) ဝ	လူမျိုး	လက်မှတ်
၁။	ဒေါ်စီးစီးလျှာ		✓	ဒေါ်စီးစီးလျှာ	ကယား	✓
၂။	ဒေါ်ဂေ.ရာ		✓	ဒေါ်ဂေ.ရာ	"	✓
၃။	ဒေါ်ကောလာထူး		✓	ဒေါ်ကောလာထူး	"	✓
၄။	ဒေါ်ဖျေခိုဖေါ		✓	ဒေါ်ဖျေခိုဖေါ	"	✓
၅။	ဒေါ်မုချိုး		✓	ဒေါ်မုချိုး	"	✓
၆။	ဒေါ်စွာထူး		✓	ဒေါ်စွာထူး	"	✓
၇။	ဒေါ်ဒေးစေ		✓	ဒေါ်ဒေးစေ	"	✓
၈။	ဒေါ်ခေတ်		✓	ဒေါ်ခေတ်	"	✓
၉။	ဒေါ်တပယဇာနည်		✓	ဒေါ်တပယဇာနည်	"	✓
၁၀။	ဒေါ်ကယ်နီ		✓	✓	"	✓
၁၁။	ဒေါ်နီနီ		✓		"	✓
၁၂။	ဒေါ်ကြာစော		✓	ဒေါ်ကြာစော	"	✓
၁၃။	ဒေါ်လေးပွင့်		✓	ဒေါ်လေးပွင့်	"	✓
၁၄။	ဒေါ်ခွါစေ		✓	ဒေါ်ခွါစေ	"	✓
၁၅။	ဒေါ်ကရီထူး		✓	ဒေါ်ကရီထူး	"	✓
၁၆။	ဒေါ်မိမေဖေါ		✓	ဒေါ်မိမေဖေါ	"	✓
၁၇။	ဒေါ်မိမေဖေါ		✓	✓	"	✓
၁၈။	ဒေါ်လေးရီယာ		✓	ဒေါ်လေးရီယာ	"	✓
၁၉။	ဒေါ်ဂုတနာဒီး		✓	✓	"	✓
၂၀။	ဒေါ်ခွါစေ		✓	✓	"	✓
၂၁။	ဒေါ်စေးစေးဖေါ		✓	✓	"	✓
၂၂။	ဒေါ်ဘေးစေ		✓	✓	"	✓
၂၃။	ဒေါ်စိုးယာစော		✓	✓	"	✓
၂၄။	ဒေါ်မေးရီယာ		✓	✓	"	✓
	စုစုပေါင်း		၂၄	၂၂		

(၁) အိမ်ထောင်စုကိုယ်စားလှယ်ဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။





လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ  
အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးဇူးတင် ကျင်းပသည့် စစ်ဆေး၍  
ပုံစံ ၁၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက် သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဒေါ်စိုတင်

ရက်စွဲ၊ ၁၁-၂-၂၀၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) စက်ဝန်း(၁) စက်ဝန်း(၂)  
စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး၊ ကယား မြို့နယ်၊ ဒီးမော့ဆို ကျေးရွာအုပ်စု၊ ဒေါ်ဘူးကူး ကျေးရွာ၊ ဒေါ်ဘူးခို

အစည်းအဝေးခေါင်းစဉ်၊ ပထမ မကြိမ် မစဉ် ၈ ၀၀

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓)။	လူမျိုး	လက်မှတ်
၂၆။	ဒေါ် ဇော်အေး	✓	✓	✓	ကယား	<i>[Signature]</i>
၂၇။	ဒေါ်မာရီ		✓	✓	။	<i>[Signature]</i>
၂၈။	ဒေါ်မိလိ		✓	✓	။	<i>[Signature]</i>
၂၉။	ဒေါ်စေတီ		✓	✓	။	<i>[Signature]</i>
၃၀။	ဒေါ်အေးမာ		✓	✓	။	<i>[Signature]</i>
၃၁။	ဒေါ်လှိုင်စေ		✓	✓	။	<i>[Signature]</i>
၃၂။	ဒေါ်လှိုင်		✓	✓	။	<i>[Signature]</i>
၃၃။	ဒေါ်အိန်မြဝေး		✓	✓	။	<i>[Signature]</i>
၃၄။	ဒေါ်မာအိန်		✓	✓	။	<i>[Signature]</i>
၃၅။	ဒေါ်ကျွေး		✓	✓	။	<i>[Signature]</i>
၃၆။	ဒေါ်အေးမာ		✓	✓	။	<i>[Signature]</i>
၃၇။	ဒေါ်အိန်မြဝေး		✓	✓	။	<i>[Signature]</i>
၃၈။	ဒေါ်အေးမာ		✓	✓	။	<i>[Signature]</i>
၃၉။	ဒေါ်အေးမာ		✓	✓	။	<i>[Signature]</i>
၄၀။	ဒေါ်အေးမာ		✓	✓	။	<i>[Signature]</i>
၄၁။	ဒေါ်အေးမာ		✓	✓	။	<i>[Signature]</i>
၄၂။	ဒေါ်အေးမာ		✓	✓	။	<i>[Signature]</i>
၄၃။	ဒေါ်အေးမာ		✓	✓	။	<i>[Signature]</i>
စုစုပေါင်း			၁၈	၇၄		

(၁) အိမ်ထောင်စုကိုယ်စားလှယ်၊ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။





လူထုတိုက်ပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ  
အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးဇူးပြု၍ ကွင်းဆင်းစဉ် စစ်ဆေး၍  
ပုံစံ ၁၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက် သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဒေါ်ဂျီတ

ရက်စွဲ၊ ၁၁.၂.၂၀၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ (✓)  ဇက်ဝန်း(၁)  ဇက်ဝန်း(၂)  
 ဇက်ဝန်း(၃)  ဇက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး၊ ကယား မြို့နယ်၊ ဒီးမော့ဆို ကျေးရွာအုပ်စု၊ ဒေါ်ဘူးကူး ကျေးရွာ၊ ဒေါ်ဘူးခို

အစည်းအဝေးခေါင်းစဉ်၊ ၀၀၀၀ ဗဟိုစက်မှုလက်မှု

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ် (✓)	လူမျိုး	လက်မှတ်
၁။	ဒီးဘိတို	✓		ဒီးဘိတို	ကယား	<i>[Signature]</i>
၂။	ဒီးနေဆိုင်း	✓		ဒီးနေဆိုင်း	ကယား	<i>[Signature]</i>
၃။	ဒီးခိုင်းမိယာအေး	✓		ဒီးခိုင်းမိယာအေး	ကယား	<i>[Signature]</i>
၄။	မောင်ရွှေဝေရယ်	✓		ရွှေဝေရယ်	"	<i>[Signature]</i>
၅။	မောင်ဆော့ဆော့	✓		မောင်ဆော့ဆော့	"	<i>[Signature]</i>
၆။	ဒီးဇော်အေး	✓		✓	"	<i>[Signature]</i>
၇။	ဒီးအောင်လှစိုး	✓		✓	"	<i>[Signature]</i>
၈။	ဒီးစိန်ဟ	✓		✓	"	<i>[Signature]</i>
၉။	ဒီးစိန်မိုး	✓		✓	"	<i>[Signature]</i>
၁၀။	ဒီးဒီဒီ	✓		✓	"	<i>[Signature]</i>
၁၁။	ဒီးဘယ်အေး	✓		✓	"	<i>[Signature]</i>
၁၂။	ဆာဒါးအေး	✓		✓	"	<i>[Signature]</i>
၁၃။	ဒီးအေးလှအေး	✓		✓	"	<i>[Signature]</i>
၁၄။	ဆာလှအေးဒါအေး	✓			"	<i>[Signature]</i>
၁၅။						
၁၆။						
၁၇။						
၁၈။						
၁၉။						
၂၀။						
၂၁။						
၂၂။						
၂၃။						
၂၄။						
	စုစုပေါင်း	၁၄	၁၂			

(၁) အိမ်ထောင်စုကိုယ်စားလှယ်၊ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်ခုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။





လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ  
အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ တွင်းဆင်းစဉ် စစ်ဆေး၍  
ပုံစံ ၁၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက် သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဒေါ်ဦတာ

ရက်စွဲ၊ ၁၂.၂.၂၀၁၆

စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓)  စက်ဝန်း(၁)  စက်ဝန်း(၂)  
 စက်ဝန်း(၃)  စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ကယား၊ မြို့နယ် ဒီးမော့ဆို၊ ကျေးရွာအုပ်စု ဒေါ်ဘူးကူ၊ ကျေးရွာ ဒေါ်ဘူးဦ

အစည်းအဝေးခေါင်းစဉ်၊ ဒုတိယမကြိမ်စည်း မ ၆၀။

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) (၁)	လူမျိုး	လက်မှတ်
၁၀	ဦးကဲဆို	✓		✓	ဒေါ်ဘူးဦ	<i>[Signature]</i>
၂၀	မ ဒီပဲခေါင်	✓		✓	ကယန်း	<i>[Signature]</i>
၃၀	မ မလိခ	✓		✓		<i>[Signature]</i>
၄၀	မ မခင်	✓				<i>[Signature]</i>
၅၀	မ စန္ဒာစန္ဒာ	✓		✓		<i>[Signature]</i>
၆၀	မ ဒီပဲခေါင်	✓		✓		<i>[Signature]</i>
၇၀	မ ကျားစန္ဒာ	✓		✓		<i>[Signature]</i>
၈၀	မ ဒီပဲခေါင်	✓		✓		<i>[Signature]</i>
၉၀	မ စန္ဒာစန္ဒာ	✓		✓		<i>[Signature]</i>
၁၀၀	မ ဒီပဲခေါင်	✓		✓		<i>[Signature]</i>
၁၁၀	မ စန္ဒာစန္ဒာ	✓		✓		<i>[Signature]</i>
၁၂၀	မ ဒီပဲခေါင်	✓		✓		<i>[Signature]</i>
၁၃၀	မ စန္ဒာစန္ဒာ	✓		✓		<i>[Signature]</i>
၁၄၀	မ ဒီပဲခေါင်	✓		✓		<i>[Signature]</i>
၁၅၀	မ စန္ဒာစန္ဒာ	✓		✓		<i>[Signature]</i>
၁၆၀	မ ဒီပဲခေါင်	✓		✓		<i>[Signature]</i>
၁၇၀	မ စန္ဒာစန္ဒာ	✓		✓		<i>[Signature]</i>
၁၈၀	မ ဒီပဲခေါင်	✓		✓		<i>[Signature]</i>
၁၉၀	မ စန္ဒာစန္ဒာ	✓		✓		<i>[Signature]</i>
၂၀၀	မ ဒီပဲခေါင်	✓		✓		<i>[Signature]</i>
၂၁၀	မ စန္ဒာစန္ဒာ	✓		✓		<i>[Signature]</i>
၂၂၀	မ ဒီပဲခေါင်	✓		✓		<i>[Signature]</i>
၂၃၀	မ စန္ဒာစန္ဒာ	✓		✓		<i>[Signature]</i>
၂၄၀	မ ဒီပဲခေါင်	✓		✓		<i>[Signature]</i>
၂၅၀	မ စန္ဒာစန္ဒာ	✓		✓		<i>[Signature]</i>
၂၆၀	မ ဒီပဲခေါင်	✓		✓		<i>[Signature]</i>
၂၇၀	မ စန္ဒာစန္ဒာ	✓		✓		<i>[Signature]</i>
၂၈၀	မ ဒီပဲခေါင်	✓		✓		<i>[Signature]</i>
၂၉၀	မ စန္ဒာစန္ဒာ	✓		✓		<i>[Signature]</i>
၃၀၀	မ ဒီပဲခေါင်	✓		✓		<i>[Signature]</i>
စုစုပေါင်း		၁၆		၂၀		

(၁) အိမ်ထောင်စုကိုယ်စားဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။





လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ  
အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၁၂ စီမံကိန်းစက်ဝန်းအချိန်ယောင်းပါ အစည်းအဝေးတက်ရောက် သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဒေါ်စိုတာ

ရက်စွဲ၊ ၁၂.၂.၂၀၁၄

စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) ဖြစ်ကိန်း(၁) □စက်ဝန်း(၂)  
□စက်ဝန်း(၃) □စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး၊ ကယား၊ မြို့နယ်၊ ဒီးမော့ဆို၊ ကျေးရွာအုပ်စု၊ ဒေါ်ဘူးကူ၊ ကျေးရွာ၊ ဒေါ်ဘူးခို

အစည်းအဝေးခေါင်းစဉ်၊ ဒုတိယကမ္ဘာ့ ကစားကစား

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိန်းစာရင်းလုပ်(✓)	လူမျိုး	လက်မှတ်
၁	ဒေါ်စောအေး		✓	✓	ကယား	my
၂	ကယ်လော့		✓	✓	"	
၃	စောစော		✓	✓	"	
၄	စောစော		✓	✓	"	
၅	စောစော		✓	✓	"	
၆	ကယ်လော့		✓	✓	"	
၇	စောစော		✓	✓	"	
၈	စောစော		✓	✓	"	
၉	စောစော		✓	✓	"	
၁၀	စောစော		✓	✓	"	
၁၁	စောစော		✓	✓	"	
၁၂	စောစော		✓	✓	"	
၁၃	စောစော		✓	✓	"	
၁၄	စောစော		✓	✓	"	
၁၅	စောစော		✓	✓	"	
၁၆	စောစော		✓	✓	"	
၁၇	စောစော		✓	✓	"	
၁၈	စောစော		✓	✓	"	
၁၉	စောစော		✓	✓	"	
၂၀	စောစော		✓	✓	"	
၂၁	စောစော		✓	✓	"	
၂၂	စောစော		✓	✓	"	
၂၃	စောစော		✓	✓	"	
၂၄	စောစော		✓	✓	"	
စုစုပေါင်း			၂၄	၂၃		

(၁) အိမ်ထောင်စုစာရင်းဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။





လူထုထုတ်ပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ  
အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍  
ပုံစံ ၁၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက် သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဒေါ်ရီတာ

ရက်စွဲ၊ ၁၂.၂.၂၀၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) စက်ဝန်း(၁) စက်ဝန်း(၂)  
စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး၊ ကယား မြို့နယ်၊ ဒီးမော့ဆို ကျေးရွာအုပ်စု၊ ဒေါ်ဘူးကူး ကျေးရွာ၊ ဒေါ်ဘူးဦး

အစည်းအဝေးခေါင်းစဉ်၊ နယ်စပ်ဒေသ

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) (၁)	လူမျိုး	လက်မှတ်
၂၅	ဒေါ်ဥဒါးမာဝီ		✓	✓	ကယား	မူရီ
၂၆	ဇော် နယ်စန်း		✓		မ	ဆန်
၂၇	ဒေါ်လှမာဝီ		✓	✓	မ	မာဝီ
၂၈	" ဦးစံစိန်		✓	✓	မ	မ
၂၉	" ဦးစံစိန်		✓	✓	မ	မ
၃၀	မ စောလှစန်း		✓	✓	မ	H100
၃၁	မ စေးဗွတ်		✓	✓	မ	မ
၃၂	မ စေးဦး		✓	✓	မ	မ
၃၃	မ မြဝင်း		✓	✓	မ	မ
၃၄	မ စံစိန်		✓	✓	မ	မ
၃၅	မ စံစိန်		✓	✓	မ	မ
၃၆	ဒေါ်ရှာကေးမာ		✓	✓	မ	မ
၃၇	ဒေါ်ဘယ်စက်မာ		✓	✓	မ	မ
၃၈	ဒေါ်မာဝီ		✓		မ	မ
၃၉	ဒေါ်စံစိန်		✓	✓	မ	မ
၄၀	ဒေါ်စံစိန်		✓	✓	မ	မ
၄၁	ဒေါ်မာဝီ		✓	✓	မ	မ
၄၂	ဒေါ်ဒေးစေ		✓	✓	မ	မ
၄၃	မ စံစိန်					မ
၄၄	ဒေါ်ကျွန်းမာ		✓	✓	မ	မ
၄၅	ဒေါ်မာဝီ		✓		မ	မ
စုစုပေါင်း			၂၀	၁၆		

(၁) အိမ်ထောင်စုစီမံအဖွဲ့ဝင်များ၊ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်ခုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။



ပထမ ကြိမ် စာစဉ်: ၈၀၀

ကျေးဇူး / နှစ်စဉ် - ဒေါ်အုန်းခိုင်ကျေးဇူး၊ ဒေါ်အုန်းလှိုင်၊ နှစ်စဉ်

၇၇၇ - ဒေါ်အုန်းခိုင် Sunday school ဆောင်

နချိန် - နံနက် (၁၀:၀၀) နာရီ

ရက်စွဲ - ၁၁.၂.၂၀၁၄

သက်ရောက်မှုရှိရေး - ကျား (၁၄) ဦး၊ မ (၅၄) ဦး

ပထမ ကြိမ် စာစဉ်: ၈၀၀ ကို နံနက် (၁၀:၀၀) နာရီတွင် စတင် ပြီး သက်ရောက်မှု မှတ်တမ်း ကောက်ခြင်း၊ စည်းရုံးရေး၊ များ မှုစီမံ ကိန်း၊ စိတ်ဆက်ခြင်း၊ နှစ်ချုပ်ချုပ်ရေး၊ များ မှု စုစုပေါင်း၊ ပြောကြားခြင်း၊ များ ပြုလုပ်သွားပါသည်။ ဆက်လက်လျှင် စည်းရုံးရေး၊ များ မှု ဦးဆောင်ပြီး ကျေးဇူးစေတနာ ဝန်ထမ်း ဖြစ်လာစေရန် ကျေးဇူးပြုကာ လှူထုတ်သော စေတနာ ဝန်ထမ်း ကျား (၁၁) ဦး၊

မ (၁၁) ဦး ရှိ ရှိပါသည်။

PRA Tools များ ပြုလုပ်ခြင်း

၁။ ကျေးဇူးစေတနာ ပျံ့နှံ့ရေး ဆွဲခြင်း၊ ဖြင့် ကျေးဇူးစေတနာ သဘာဝ ရှိပြီး ကြွယ်ဝမှု ထုတ်ခြင်း။

၂။ ဥစ္စာစုံစုံနှင့် သက်ဆိုင်ခြင်း

၃။ ရာအိခွင့် ပြုလုပ်ခြင်း

၄။ ကျား - မ နှစ်ဦး ကလေးပိုင် ဆိုင် နှင့် များ နှင့် ထိန်းချုပ်မှု

၅။ ပင်လယ်ကမ်းသို့ သွားခြင်း

၆။ နေ့စဉ် စာစဉ် ချိတ်ဆက် မှု စသည်ကို ပြုလုပ် ဆွေးနွေး ခဲ့ပါသည်။ ဆက်လက်ပြီး တရားစာ ဆွေးနွေး ခဲ့သော PRA Tools

များ ကပေါ်ဖြင့်လည် ဆွေးနွေး သုံး သတ်ကာ စာစဉ်: ၈၀၀ ကို နှစ်စဉ်

(၅:၀၀) နာရီတွင် ရုတ်သိမ်း ခဲ့ပါသည်။

၇

မှတ်တမ်း ထင်သွား - ဒေါ်အုန်းခိုင်

လှူထုတ်စည်းရုံးရေး များ





VDP အရည်အသွေးထိန်းချုပ်မှု

ထိန်းချုပ်သူ-

ရက်စွဲ-

ရွာ- ဒေါက်ကွဲ

VDP ရက်စွဲ- ၁၁/၁၁/၂၀၂၁

မြို့နယ်- ဒီးပဲခူး

ကျေးရွာအုပ်စု- ဒေါက်ကွဲ

(၁) VDP စာရွက်စာတမ်းပြီးဆုံးမှုကို စစ်ဆေးပါ။ (OM အရ)

- မျက်နှာပုံ (အဖုံး)
- ဗဟိုကတ်
- ကျေးရွာအခြေခံ Data
- PSA အကျဉ်းချုပ်နှင့် PRA လုပ်ငန်းစဉ်
- အမျိုးသား/အမျိုးသမီးအဖွဲ့များ၏ အခက်အခဲများ
- ကျေးရွာမျှော်မှန်းချက် (ဆွေးနွေးချက်ရလဒ်)
- အမျိုးသား/အမျိုးသမီးအဖွဲ့များသဘောတူထားသည့် နောင်လေးနှစ်အတွက် ဦးစားပေးလုပ်ငန်းများစာရင်း (အခြေခံအဆောက်အအုံ၊ အသက်မွေးမှု၊ ပညာရေး၊ လူမှုရေးထိန်းသိမ်းမှု....)

နောက်ဆက်တွဲများ-

- လူမှုရေးအကဲဖြတ်မှု စာရွက်စာတမ်းခါတ်ပုံနှင့် PRA လုပ်ငန်းစဉ် (ဖြစ်နိုင်လျှင်)၊ မြေပုံများ ပါရမည်၊ စည်းစိမ်ပိုင်ဆိုင်မှုအဆင့်၊ venn ပုံ...
- ကျေးရွာစီမံကိန်းရေးဆွဲရေးအစည်းအဝေးမိတ္တူ
- ကျေးရွာ၏အချက်အလက် (PC 1 ပုံစံ)
- ကျေးရွာမျှော်မှန်းချက်

(၂) လူမှုရေးအကဲဖြတ်မှုအရည်အသွေးနှင့် VDP စစ်ဆေးပါ။

- VDP တွင်ပါဝင်သောဦးရေ (အမျိုးသား/အမျိုးသမီး)-
- လူမှုရေးအကဲဖြတ်မှုအရည်အသွေးနှင့် VDP အတွက် ရက်ပေါင်း-
- PRA ပစ္စည်းများ အသုံးပြုသည့် အရေအတွက်-
- ပါဝင်သောဦးရေနှင့် လုပ်ငန်းများ မှတ်တမ်းတင်ခြင်း (အစည်းအဝေးမှတ်တမ်း၊ အဖွဲ့ခါတ်ပုံ၊ တိုင်းရင်းသားအနည်းစုနှင့် ထိခိုက်လွယ်သော အဖွဲ့များ)
  - အလွန်ကောင်း
  - ကောင်း
  - ညံ့
- လုပ်ငန်းများ မှတ်တမ်းတင်ခြင်းနှင့် အမျိုးသမီးအဖွဲ့အစည်းအဝေး၏ရလဒ် အားခွဲခြားပေးထားသလား။